

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့်အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ရှိသည်။

ပတခ(ကသခ)-၀၂-၁၂

ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း၄၃၊ စည်းမျဉ်းခွဲ (ဃ) အရ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ အခွန်လွှဲပြောင်း ပေးသွင်းပြီးကြောင်း သက်ဆိုင်ရာဘဏ်က အကြောင်းကြားစာ

စာအမှတ်၊ -----

ရက် စွဲ၊ -----

သို့

တာဝန်ခံအရာရှိ

ပြည်တွင်းအခွန်များဦးစီးဌာန

----- ရုံး

အမှတ် -----၊ ----- လမ်း၊ -----ရပ်ကွက်၊ ----- မြို့နယ်၊

-----မြို့ရှိ ----- အဖွဲ့အစည်း၏-----ခုနှစ်၊ -----လ၊

----- ရက်နေ့တွင် ကုန်ဆုံးသောလအတွက် လူကြီးမင်း၏ ----- နေ့စွဲပါ စာအမှတ် ----- အရ၊

ကျသင့်သော အခွန်ငွေကျပ် ----- စာဖြင့် (----- ကျပ်တိတိ) ကို

ငွေစာရင်းအမှတ်----- သို့ လွှဲပြောင်းပေးသွင်းပြီးကြောင်း အကြောင်းကြားပါသည်။

မန်နေဂျာ

----- ဘဏ်

----- မြို့

မိတ္တူကို

----- အဖွဲ့အစည်းသို့ သိသာရန်ပေးပို့ပါသည်။

ရုံးလက်ခံ